

	အစားအစာ အာဟာရဓာတ်များ	အစားအစာအမျိုးအစားများ	စားသုံးရန်လိုသည့် အနည်းဆုံး ပမာဏ		
			အသက် 1-2 နှစ်	အသက် 3-5 နှစ်	အသက် 6-18 နှစ်
မနက်စာ	နို့	အဆီမပါဝင်သော သို့မဟုတ် အဆီပါဝင်မှု နည်းသော (1%) နို့	1/2 ခွက်	3/4 ခွက်	1 ခွက်
အာဟာရဓာတ် 3 မျိုးလုံးကို တည်ခင်းရပါမည်	ဟင်းသီးဟင်းရွက်များ/သစ်သီးများ ²	ဟင်းသီးဟင်းရွက်များဖြစ်စေ၊ သစ်သီးဖြစ်စေ၊ နှစ်မျိုးလုံးဖြစ်စေ 100% သစ်သီးဖျော်ရည်စစ်စစ်ဖြစ်စေ	1/4 ခွက်	1/2 ခွက်	1/2 ခွက်
	အစေ့အဆန်များ/ပေါင်မုန့် ^{3,4,5}	ပေါင်မုန့်၊ ပေါင်မုန့်ထုတ်ကုန်များ၊ ပါစတာ ခေါက်ဆွဲ၊ စီရီရယ် အစရှိသည်	1/2 အောင်စနှင့်ညီမျှသော ပမာဏ	1/2 အောင်စနှင့်ညီမျှသော ပမာဏ	1 အောင်စနှင့်ညီမျှသော ပမာဏ
အဆာပြေစာ	နို့	အဆီမပါဝင်သော သို့မဟုတ် အဆီပါဝင်မှု နည်းသော (1%) နို့	1/2 ခွက်	1/2 ခွက်	1 ခွက်
ဖော်ပြပါ 5 မျိုးအနက်မှ မတူညီသော အာဟာရဓာတ် 2 မျိုးကို ရွေးချယ်ပါ	ဟင်းသီးဟင်းရွက်များ	ဟင်းသီးဟင်းရွက် သို့မဟုတ် 100% သစ်သီးဖျော်ရည်စစ်စစ်	1/2 ခွက်	1/2 ခွက်	3/4 ခွက်
	သစ်သီးများ	သစ်သီး သို့မဟုတ် 100% သစ်သီးဖျော်ရည်စစ်စစ်	1/2 ခွက်	1/2 ခွက်	3/4 ခွက်
	အစေ့အဆန်များ/ပေါင်မုန့်	ပေါင်မုန့်၊ ပေါင်မုန့်ထုတ်ကုန်များ၊ ပါစတာ ခေါက်ဆွဲ၊ စီရီရယ် အစရှိသည်	1/2 အောင်စနှင့်ညီမျှသော ပမာဏ	1/2 အောင်စနှင့်ညီမျှသော ပမာဏ	1 အောင်စနှင့်ညီမျှသော ပမာဏ
	အသား/အသားအစားထိုး (အောက်ပါစာရင်းကို ကြည့်ရှုပါ)	အဆီနည်းသော အသား၊ ကြက်ဥ သို့မဟုတ် ငါး သို့မဟုတ်	1/2 အောင်စ	1/2 အောင်စ	1 အောင်စ
		မြေပဲထောပတ်၊ အခွံမာသီး ထောပတ်၊ အခြားသော အခွံမာသီး သို့မဟုတ် အစေ့အဆန် ထောပတ် သို့မဟုတ်	လက်ဖက်ရည်ဇွန်း 1 ဇွန်း	လက်ဖက်ရည်ဇွန်း 1 ဇွန်း	လက်ဖက်ရည်ဇွန်း 2 ဇွန်း
	မြေပဲ၊ အခွံမာသီးများ သို့မဟုတ် အစေ့အဆန်များ သို့မဟုတ်	1/2 အောင်စ	1/2 အောင်စ	1 အောင်စ	
	ဒိန်ချဉ်		2 အောင်စ	2 အောင်စ	4 အောင်စ
နေ့လည်စာ သို့မဟုတ် ညမအိပ်မိစားသော ညစာ	နို့	အဆီမပါဝင်သော သို့မဟုတ် အဆီပါဝင်မှု နည်းသော (1%) နို့	1/2 ခွက်	3/4 ခွက်	1 ခွက်
	ဟင်းသီးဟင်းရွက်များ	ဟင်းသီးဟင်းရွက် သို့မဟုတ် 100% သစ်သီးဖျော်ရည်စစ်စစ်	1/8 ခွက်	1/4 ခွက်	1/2 ခွက်
အာဟာရဓာတ် 5 မျိုးလုံးကို တည်ခင်းပါ	သစ်သီးများ ⁶	သစ်သီး သို့မဟုတ် 100% သစ်သီးဖျော်ရည်စစ်စစ်	1/8 ခွက်	1/4 ခွက်	1/4 ခွက်
	အစေ့အဆန်များ/ပေါင်မုန့်	ပေါင်မုန့်၊ ပေါင်မုန့်ထုတ်ကုန်များ၊ ပါစတာ ခေါက်ဆွဲ၊ စီရီရယ် အစရှိသည်	1/2 အောင်စနှင့်ညီမျှသော ပမာဏ	1/2 အောင်စနှင့်ညီမျှသော ပမာဏ	1 အောင်စနှင့်ညီမျှသော ပမာဏ
	အသား/အသားအစားထိုး	အဆီနည်းသော အသား၊ ကြက်ဥ သို့မဟုတ် ငါး သို့မဟုတ်	1 အောင်စ	1 1/2 အောင်စ	2 အောင်စ
		တို့ဟူး သို့မဟုတ်	1/4 ခွက်	3/8 ခွက်	1/2 ခွက်
		ချိစ် သို့မဟုတ်	1 အောင်စ	1 1/2 အောင်စ	2 အောင်စ
		ဒိန်ချဉ် သို့မဟုတ်	4 အောင်စ	6 အောင်စ	8 အောင်စ
		ဒိန်ခဲပျော သို့မဟုတ်	2 အောင်စ	3 အောင်စ	4 အောင်စ
		ချက်ပြုတ်ထားသည့် ပဲများ၊ ပဲလုံးများ သို့မဟုတ် ပဲနီကလေး သို့မဟုတ်	1/4 ခွက်	3/8 ခွက်	1/2 ခွက်
		ဥ သို့မဟုတ်	1/2	3/4	1
		မြေပဲထောပတ်၊ အခွံမာသီး ထောပတ်၊ အခြားသော အခွံမာသီး သို့မဟုတ် အစေ့အဆန် ထောပတ် သို့မဟုတ်	လက်ဖက်ရည်ဇွန်း 2 ဇွန်း	လက်ဖက်ရည်ဇွန်း 3 ဇွန်း	လက်ဖက်ရည်ဇွန်း 4 ဇွန်း
	မြေပဲ၊ အခွံမာသီးများ သို့မဟုတ် အစေ့အဆန်များ	1/2 အောင်စ=50%	3/4 အောင်စ=50%	1 အောင်စ=50%	

¹ အသက် 2 နှစ်ထိ ကလေးများအတွက်ပြည့်ဝမှုကို တိုက်ကျွေးရန် လိုအပ်ပါသည်။ 6 နှစ်အောက် ကလေးငယ်များအတွက် အနံ့အရသာမထည့်ထားသော နို့များတိုက်ကျွေးရန် လိုအပ်ပါသည်။
² 100% သစ်သီးဖျော်ရည်စစ်စစ်ကို တစ်နေ့လျှင် တစ်ကြိမ်ထက်ပို၍ မတည်ခင်းရပါ။
³ မနက်စာစားချိန်တွင် ပြည့်ဝအစေ့အဆန် အာဟာရဓာတ်နေရာ၌ အသား/အသားအစားထိုးကို တစ်ပတ်လျှင် သုံးကြိမ်အထိ အစားထိုးတည်ခင်းနိုင်ပါသည်။ အသား/အသားအစားထိုးကို တည်ခင်းသည့်အခါ အဆာပြေစားချိန်တွင် ဖော်ပြထားသည့် ပမာဏကို အသုံးပြုပါ။
⁴ ပြည့်ဝအစေ့အဆန်ဓာတ် ကြွယ်ဝသော အစေ့အဆန်/ပေါင်မုန့်ကို တစ်ကြိမ်အနည်းဆုံး တည်ခင်းရမည့်အပြင် စားသောက်ဖွယ်စားရင်းတွင် နေ့စဉ် ဖော်ပြထားရပါမည်။
⁵ အောင်စနှင့် ညီမျှသော ပမာဏ (အောင်စနှင့်ညီမျှသော ပမာဏ) ကို အစေ့အဆန် ပါဝင်မှုပမာဏကို ချဉ်ချိန်ဆုံးဖြတ်ရန် အသုံးပြုပါသည်။ နောက်ထပ်အချက်အလက်များအတွက် ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အစားအစာ ပရိုဂရမ် (Child and Adult Care Food Program, CACFP) ရှိ စားသောက်ခြင်းပုံစံ သတ်မှတ်ချက်တွင် ထည့်သွင်းရေတွက်သော အစားအစာများ (Crediting Foods) တွင် ကိုးကား ကြည့်ရှုပါ။
⁶ နေ့လယ်စာ သို့မဟုတ် မအိပ်မိစားသော ညစာတွင် ဟင်းသီးဟင်းရွက်တစ်မျိုးနှင့် အသီးတစ်မျိုး သို့မဟုတ် မတူညီသော ဟင်းသီးဟင်းရွက်နှစ်မျိုးကို တည်ခင်းနိုင်ပါသည်။